

第 10 課 在庫を確認してまいります

目標

ကုန်ပစ္စည်းလက်ကျန်ကိုစစ်ဆေးပြီးနောက်ရှင်းပြခြင်း၊ တောင်းပန်ခြင်းတွေကိုလုပ်နိုင်မယ်။

会話

ဆိုင်ဝန်ထမ်း : မင်္ဂလာပါ။ ခေါက်ဆွဲအမျိုးအစားတွေကိုယမ်း၅၀ဈေးလျှော့နေပါတယ်။

ဈေးဝယ်သူ : တဆိပ်လောက်။ ယမ်း၅၀လျှော့ဈေးကခေါက်ဆွဲတစ်မျိုးပဲပေးတာလား။

ဆိုင်ဝန်ထမ်း : စိတ်မရှိပါနဲ့။ ခေါက်ဆွဲတစ်မျိုးပဲပေးတာပါ။

ဈေးဝယ်သူ : ဟုတ်ပါပြီ။ ဟို တူနာထမင်းဆုပ်လေးလိုချင်ပါတယ်။

ဆိုင်ဝန်ထမ်း : တူနာထမင်းဆုပ်လေးနော်။ ရှိမရှိစစ်လိုက်ပါအုံးမယ်ရှင်/ခင်ဗျာ။ ခဏစောင့်ပေးနော်။

ဈေးဝယ်သူ : ဟုတ်ကဲ့။

ဆိုင်ဝန်ထမ်း : စောင့်လိုက်ရတဲ့အတွက်တောင်းပန်ပါတယ်။ စိတ်မရှိပါနဲ့ရှင်/ခင်ဗျာ။ တူနာထမင်းဆုပ်လေးက မရှိတော့ပါဘူး။

ဈေးဝယ်သူ : အော်။ ဟုတ်ပါပြီ။

ဆိုင်ဝန်ထမ်း : စိတ်မရှိပါနဲ့ရှင်/ခင်ဗျာ။

ことば

麵類 ခေါက်ဆွဲအမျိုးအစား ~円引き ~ယမ်းလျှော့ဈေး

セール ပရိုမိုးရှင်းအရောင်း 実施中 ဆောင်ရွက်ဆဲ

ツナ တူနာငါး おにぎり ဂျပန်ထမင်းဆုပ် 在庫 ပစ္စည်းလက်ကျန်

確認する စစ်ဆေးသည်။ 少々お待ちください နည်းနည်းစောင့်ပေးပါ

申し訳ございませんが 紙おむつ トイレペーパー အိမ်သုံးစက္ကူလိပ်

カップラーメン ခွက်ဖြင့်ရောင်းချသောခေါက်ဆွဲခြောက် 謙讓語 နှိမ့်ချသောအသုံးအနှုန်း

謝罪(する) တောင်းပန်သည်။ レタスサンド ဆလပ်ရွက်အသားညှပ်ပါမုန့်